



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
 အမျိုးသားညီညွတ်ရေးအစိုးရ
 အပတ်စဉ်သတင်းထုတ်ပြန်ချက် (၁၀/ ၂၀၂၂)

အမှတ်စဉ် ၁၀/၂၀၂၂ <https://www.nugmyanmar.org> ၂၀၂၂ခုနှစ်၊ ဇူလိုင်လ (၄) ရက်။

NUG Cabinet News

G 7 အစည်းအဝေးမှ မြန်မာပြည်သူလူထုအား ပေးထားသည့် ကတိကဝတ်များကို အကောင်အထည်ဖော်ပေးရန် တိုက်တွန်း

(၁) ၂၀၂၂ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် G7 အဖွဲ့ဝင်နိုင်ငံများအစည်းအဝေးတွင် အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင်အာဏာသိမ်းမှု၊ အပြစ်မဲ့ပြည်သူများအား မတရား ဖမ်းဆီး ချုပ်နှောင်မှု နှင့် အကြမ်းဖက်မှုများကို ရှုတ်ချခဲ့ကြပြီး အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီစနစ်ကို ဖန်တီးဖော်ဆောင်နိုင်ရေးနှင့် ထိခိုက်လွယ်ပြီး အိုးမဲ့အိမ်မဲ့ဖြစ်နေသည့် မြန်မာပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှုများ အပြည့်အဝရရှိရေးတို့အပေါ် G7 အဖွဲ့ဝင်နိုင်ငံများကိုယ်တိုင်ကတိကဝတ် ပြုခဲ့ကြပြီး လိုအပ်ပါက "ထပ်တိုး အစီအမံများ" ကို ချမှတ်

ဆောင်ရွက်နိုင်ရန်လည်း ဘုံကတိကဝတ် ပြုခဲ့ကြသည်။

အစည်းအဝေးပြီးဆုံး၍ တစ်နှစ်ကျော်ကြာသည့်တိုင် အကြမ်းဖက်စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များ တည်ရှိနေဆဲ ဖြစ်ကြောင်း စစ်အာဏာသိမ်းမှုကြောင့် လူသားချင်းစာနာထောက်ထားမှုနှင့် စီးပွားရေးဆိုင်ရာကပ်ဆိုးများအပေါ် အထူးအလေးအနက်ထားဆွေးနွေး ဆောင်ရွက်ပေးကြရန် အမျိုးသားညီညွတ်ရေးအစိုးရက G7 အဖွဲ့ဝင်နိုင်ငံများနှင့် အစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခံထားသူအားလုံးကို တိုက်တွန်းထားသည်။

<https://bit.ly/3yhfnAC>

အမျိုးသားညီညွတ်ရေး အစိုးရ ၅၉ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

(၂) တော်လှန်ရေး အင်အားစုများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ရှေ့လှုပ်ငန်း အစီအမံများအား နိုင်ငံတကာက စိတ်ဝင်စားရှိနေကြကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဇွန် ၂၈ ရက်တွင်ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၅၉ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင်ပြောကြားသည်။

အမေ့ထီးရံပုံငွေမှ ရရှိလာသည့် ဘဏ္ဍာငွေများကို ကြားကာလ အုပ်ချုပ်ရေးအကောင်အထည်ဖော်နေသည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဒေသများအတွက် စီမံသုံးစွဲနိုင်ရေးအပြင် ပြည်သူ့အုပ်ချုပ်ရေး အလွန်အားကောင်းနေပြီဖြစ်သည့် ချင်းနှင့် ကရင် နီဒေသများအတွက်လည်း ခွဲဝေသုံးစွဲနိုင်ရေးတို့ကို တိုင်ပင်ဆွေးနွေး ခဲ့ကြကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

<https://bit.ly/3aeMpDe>

ဓားစာခံသဖွယ်ဖမ်းဆီးခံထားရသည့် နိုင်ငံတော်သမ္မတ ၊ နိုင်ငံတော်အတိုင်ပင်ခံနှင့် နိုင်ငံရေးနှင့် သက်ဆိုင်သူအားလုံး၏ အသက်အန္တရာယ်စိုးရိမ်စရာဖြစ်နေကြောင်း NUG ကြေငြာ

(၃) အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) နှင့် အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေး များ (ICCPR) ပဋိညာဉ်စာတမ်းများ၌ မည်သည့် ရည်ရွယ်ချက်အတွက်မဆို ဓားစာခံအဖြစ်ဖမ်းဆီးမှုမှာ လူတစ်ဦးချင်း၏ ဘဝ၊ လွတ်လပ်ခွင့်နှင့်လုံခြုံမှု အပါအဝင် လူတိုင်း၏ဂုဏ်သိက္ခာ ၊ အခြေခံအခွင့်အရေးများ နှင့် ကုလသမဂ္ဂက ထိန်းသိမ်းထား သည့် အခြေခံတန်ဖိုးများ အား ချိုးဖောက်သည်ဟုပြဋ္ဌာန်းထားသည်။

အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီးထားသည့် နိုင်ငံတော်သမ္မတ ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် အပါအဝင် နိုင်ငံရေး ခေါင်ဆောင်များ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများနှင့် ပြည်သူတွေအားလုံးမှာ ရာဇဝတ်ဂိုဏ်း တစ်ခုက ဓားစာခံအဖြစ် ဖမ်းဆီး ခံထားရသူများနှင့် အလား သဏ္ဍာန်တူနေခြင်းကြောင့် တစ်ဦးတစ်ယောက်ချင်းစီ တိုင်း၏ အသက်အန္တရာယ်မှာ စိုးရိမ်ဖွယ် အနေအထားဖြစ်

နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဇွန် ၂၉ ရက် တွင်ထုတ်ပြန်ကြေညာခဲ့သည်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုက ဥပဒေမဲ့ အနိုင်အထက်ပြုကာ လက်နက်အားကိုးပြီး ပြည်ထောင်စုအစိုးရကို ဖျက်သိမ်းဖို့ အားထုတ်မှုက ပြစ်မှုဆိုင်ရာ ဥပဒေအခန်း (၆) ပါ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းပြီး နိုင်ငံတော်အစိုးရကို ဆန့်ကျင်ကျူးလွန်သည့် ရာဇဝတ်မှုမြောက်သည့် လုပ်ရပ် ဖြစ်ကြောင်း နှင့်၂၀၂၁ ခုနှစ် မတ်လ (၁) ရက်နေ့တွင် စစ်ကောင်စီအား “အကြမ်းဖက်စစ်အုပ်စု” အဖြစ် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီက ကြေညာခဲ့ပြီး ဖြစ်သည်။

<https://bit.ly/3R8fXTx>

တော်လှန်ရေးအားပံ့ဖျက်သည့် သတင်းမှားများကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖြန့်နေကြောင်း NUG ကြေညာ

(၄) ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်လာ ရေး အတွက် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)၊ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နှင့် တိုင်းရင်းသားညီနောင်မဟာမိတ် များ၏ နွေဦးတော်လှန်ရေး

အရှိန်အဟုန်ရလာ သည့်နှင့်အမျှ တော်လှန်ရေးအားပံ့ဖျက်သည့်သတင်း တု၊ သတင်းယောင်၊ သတင်းမှားများ ကို ရည်ရွယ်ချက်ရှိရှိဖြင့် ထုတ်လုပ် ဖြန့်ချိနေကြောင်း၊ သတင်းမှားများ တွင် NUGအနေဖြင့် သဘောထား အမြင်မတူသူ လူပုဂ္ဂိုလ်အချို့ကို အသက်အန္တရာယ်ရန်ရှာရန် စာရင်း ပြုစုထားကြောင်းကို အစည်းအဝေး


ဆုံးဖြတ်ချက်နဲ့တကွ လုပ်ငန်းစဉ်များ ပါချမှတ်ထားသယောင် လုပ်ကြံဖန်တီး ထားသည့် သတင်းမှားတစ်ခုလည်း ပါဝင်နေကြောင်း၊ လွန်ခဲ့သည့် (၈)လ ခန့်ကလည်း ယင်းကဲ့သို့သတင်းမှား မျိုးကို လုပ်ကြံဖန်တီးကာ နိုင်ငံတကာ အဝန်းအဝိုင်းသို့ပေးပို့ခဲ့ဖူးကြောင်း ဖော်ပြထားသည်။

<https://bit.ly/3yhgXvY>

Ministry of Planning, Finance & Investment

ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK-Digital Myanmar Kyat) နှင့် NUG-Pay

မိုဘိုင်းပိုက်ဆံအိတ်ကို ထုတ်ဝေ လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်ကြေညာ



(DMMK-Digital Myanmar Kyat) နှင့် NUG-Pay မိုဘိုင်းပိုက်ဆံ အိတ်ကို ထုတ်ဝေ လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက ဇွန် ၂၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်ရှိ ငွေကြေးစီးဆင်းမှုအား မှီခိုနေခြင်းကိုအဆုံးသတ်ရန်နှင့် စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းနိုင်ရေးအတွက် သီးခြားလွတ်လပ်ပြီး လုံခြုံစိတ်ချရသည့် ငွေကြေးလည်ပတ်မှုယန္တရားတစ်ခု ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ မြန်မာကျပ်ငွေနှင့်တန်ဖိုးတူညီသော ဒစ်ဂျစ်တယ် မြန်မာကျပ်(DMMK-Digital Myanmar Kyat) ကို တရားဝင် ဒစ်တယ်ငွေကြေးအဖြစ် သတ်မှတ်ထုတ်ဝေလိုက်ခြင်း ဖြစ်ကြောင်းဖော်ပြထားသည်။

အဆိုပါ NUG-Pay မိုဘိုင်းပိုက်ဆံအိတ်ကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်၊ အစိတ်အပိုင်း(၂)၊ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံ အခန်း(၄)၊ ပုဒ်မ (၂၅)၊ ပုဒ်မခွဲ(ခ) အရ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

<https://bit.ly/3P2ELKM>

(၅) အကြမ်းဖက်စစ်ကောင်စီ၏ ငွေကြေးထိန်းချုပ်မှု အောက်မှ လုံးဝကင်းလွတ်သည့် ဒစ်ဂျစ်တယ်မြန်မာကျပ်

ပအိုဝ်းတော်လှန်ရေး အင်အားစုများအား ထောက်ပံ့နိုင်ရေး EOD ရှယ်ယာနှင့် ငွေတိုက်စာချုပ်များရောင်းချ

(၆) ပအိုဝ်းတော်လှန်ရေး အင်အားစုများအား ထောက်ပံ့နိုင်ရန်ရည်ရွယ်၍ EOD ရှယ်ယာနှင့် ငွေတိုက်စာချုပ်များကို ပြည်တွင်းနှင့် ပြည်ပနိုင်ငံများတွင် စတင်ရောင်းချနေပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ဇွန် ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

<https://bit.ly/3bGULUp>

Ministry of Education

ကြားကာလအဆင့်မြင့်ပညာရေးအတွက် ဆရာများနှင့်ကျောင်းသားများ၏ ဆန္ဒသဘောထားများကို အမျိုးသား ညီညွတ်ရေးအစိုးရက စစ်တမ်းကောက်ယူ

(၇) အမျိုးသားညီညွတ်ရေးအစိုးရက ဖော်ဆောင်နေသည့် ကြားကာလအဆင့်မြင့်ပညာရေးအတွက် ဆရာများ နှင့် ကျောင်းသားများ၏ သဘောထားဆန္ဒတွေကို စစ်တမ်းကောက်ယူနေကြောင်း၊ အဆင့်မြင့်ပညာရေးအဖွဲ့အစည်းအသီးသီးက စဉ်ဆက်မပြတ်သင်ကြားရေး အစီအစဉ်များကို ဖော်ဆောင်နေပြီး အဆိုပါပညာရေး အစီအစဉ်များတွင်

ပါဝင်နေသည့် ဆရာနှင့် ကျောင်းသားများ၏ အတွေ့အကြုံများ လိုအပ်ချက်နှင့်အခက်အခဲများကို သိရှိစေရေးအတွက် စစ်တမ်း ကောက်ယူ ခြင်းဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက ဇွန်လ ၂၆ ရက် တွင်ထုတ်ပြန်ခဲ့သည်။

<https://bit.ly/3nCsVM0>

Ministry of Foreign Affairs

ပြည်ထောင်စုဝန်ကြီးချုပ်နှင့် အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံတို့တွေ့ဆုံဆွေးနွေး



(၈) အမျိုးသား ညီညွတ်ရေး အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် Mr Derek Chollet တို့ ဇွန် ၂၃ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးချုပ်က " စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက်မှုကြောင့် ကလေးငယ်က အစလူကြီးအဆုံးတိမ်းရှောင်နေကြရတာတွေလည်း ရှိပါတယ်။ လက်ခံ

စောင့်ရှောက်ပေးတာတွေကိုလည်း ကျေးဇူးတင်ပါတယ်။ အကြမ်းဖက်စစ်တပ်က အာဏာတည်မြဲရေးအတွက် သတ်ဖြတ်တာကို ထမင်းစား ရေသောက် လို အလွယ် လုပ်ဆောင်နေတယ်ပါတယ်" ဟု ပြောကြားသည်။

အဆိုပါ အစည်းအဝေးတွင် အမျိုးသား ညီညွတ်ရေး အစိုးရ၏ လုပ်ဆောင်ချက်များ လူသားချင်းစာနာထောက်ထားမှုအကူအညီများကို နယ်စပ်ဖြတ်ကျော်ရေးနည်းလမ်းဖြင့် NUG ၊ CRPH ၊ EAO ၊ PDF စသည့် တော်လှန်ရေးအင်အားစုများနှင့် တိုက်ရိုက်ချိတ်ဆက်ကူညီပေးရန် No Air Fly Zone သတ်မှတ်ရေး၊ စိုးမိုးထိန်းချုပ်နယ်မြေများတွင် ပအဖ၊ ပကဖ၊ ပလဖ များဖွဲ့ စည်းလုပ်ဆောင်နေမှုများ ၊ စာသင်ကျောင်းနှင့် ယာယီဆေးရုံများဖွင့်လှစ်ဆောင်ရွက် နေမှုနှင့် စစ်ကောင်စီ၏ လုပ်ပိုင်ခွင့်မရှိဘဲ ဆောင်ရွက်နေသည့် ရွေးကောက်ပွဲအား ပြည်သူများကလက်မခံကြကြောင်း ဆွေးနွေးခဲ့ကြသည်။

<https://bit.ly/3yBhtX8>

အကြမ်းဖက်စစ်ကောင်စီကို R2P အတိုင်း အရေးယူရန် ကုလသမဂ္ဂတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း

(၉) အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရာဇဝတ်မှု၊ လူမျိုးစု လိုက်သတ်သင်ရှင်းလင်းမှု စသည့်လုပ်ရပ်များကို R2P အတိုင်း အရေးယူရန် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဇွန် ၂၄ ရက် တွင်ပြုလုပ်သည့် ကာကွယ်မှု ပေးရန်တာဝန်ရှိမှု (Responsibility to Protect) နှင့်လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးစုလိုက်သတ်သင်ရှင်းလင်းမှုနှင့် လူသားမျိုး နွယ်စုအပေါ် ကျူးလွန်သည့်ပြစ်မှုများကာကွယ် တားဆီးရေး ဆိုင်ရာ ဆွေးနွေးပွဲတွင် တိုက်တွန်း ပြောကြားသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပြတ်သားသည့် အရေးယူ

ဆောင်ရွက်မှုရရှိရန် အသက်များ မည်မျှအထိဆုံးရှုံးအ နစ်နာခံ ရမည်နည်းဟူသည့်မေးခွန်းများကို မြန်မာပြည်သူများက တစိုက်မတ်မတ်မေးမြန်းနေကြကြောင်း မေးခွန်း ထုတ်ခဲ့ပြီး RFA သတင်းဌာနက ဖော်ပြခဲ့သည့် အကြမ်းဖက်စစ်ကောင်စီ တပ်သား၏ ဖုန်းထဲမှတွေ့ရှိသည့် ပြည်သူများကို သတ်ဖြတ် ထားသည့် အချက်အလက်များကိုဆွေးနွေးခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီအား အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး (ICC) သို့ လွှဲပြောင်းရန် အရေးတကြီးလိုအပ်နေကြောင်း ဆွေးနွေးခဲ့သည်။

<https://bit.ly/3nzockO>

Ministry of Communication, Information and Technology

ထိုင်းနှင့်တရုတ်လုပ် ဆက်သွယ်ရေးစက်များကို စစ်ကောင်စီက အသံလှိုင်းဖမ်းယူနိုင်သဖြင့် သတင်းပေါက် ကြားနိုင်ကြောင်း NUG ဆက်သွယ်ရေးဝန်ကြီး သတိပေးတိုက်တွန်း

(၁၀) PDF များအသုံးပြုနေသည့် ဈေး ပေါသည့် ထိုင်းနှင့်တရုတ်လုပ် ဝေါက် တော်ကီများကို အကြမ်းဖက်စစ်တပ် ဘက်က အသံ လှိုင်းဖမ်းယူနိုင်သဖြင့် သတင်းပေါက် ကြားနိုင်ခြင်းကြောင့် စကားဝှက်များတီထွင် အသုံးပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ သတင်း အချက်အလက်နဲ့ နည်းပညာ ဝန်ကြီးဌာန ဝန်ကြီး ဦးထင်လင်းအောင် က ဇွန် ၂၄ ရက်တွင် ရန်ကုန်ခေတ်သစ် သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှု၌ သတိပေးတိုက်တွန်းခဲ့သည်။

ဆက်သွယ်ရေး နှင့်နည်းပညာ အပိုင်း တွင် လတ်တလော နိုင်ငံတကာမှ တိုက်ရိုက်ကူညီ ပေးခြင်း မျိုးမရှိသေး သော်လည်း နိုင်ငံတကာသို့ရောက်ရှိနေ သည့် မြန်မာပညာရှင်များက ရေဒီယို နှင့် ဆက်သွယ်ရေး လုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက် ပေးနေကြကြောင်း ဝန်ကြီးကပြောသည်။

<https://bit.ly/3AFghDJ>

Ministry of Commerce

"Micro, Small and Medium-sized Enterprises Day"

အထိမ်းအမှတ် အခမ်းအနား ကျင်းပ

(11) အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက "Micro , Small and Medium-sized Enterprises Day" အထိမ်းအမှတ်အခမ်းအနားကို ဇွန် လ (၂၇) ရက်နေ့တွင်ကျင်းပခဲ့သည်။ ပြည်ထောင်စု ဝန်ကြီး ဒေါ်ခင်မ မမျိုး က အဖွင့်အမှာစကားပြောကြားခဲ့ပြီး "၂၀၂၂ ခုနှစ်၏ ဆောင်ပုဒ်ဖြစ်သည့်

"Micro, Small and Medium-sized Enterprises Day" အထိမ်းအမှတ်

အခမ်းအနားကျင်းပ

Resilience and Rebuilding : MS MEs for Sustainable Development " ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြခဲ့ပြီး SMS Trends, Personal Resilience , Resilience Model , Resilience for a Thriving Workplace , Organizational Resilience Framework, Business Resilience , Business Resilience Strategy တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
<https://bit.ly/3bGULUp>

Ministry of Defence

စစ်ကိုင်းတိုင်းအတွင်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် အကြမ်းဖက် စစ်သားများကို ဆေးကုသမှု ပေးထားပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်းကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်



(၁၂) စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် အကြမ်းဖက် စစ်သားများကို ဆေးကုသမှုပေးထားပြီး ကောင်းမွန်စွာထိန်းသိမ်းထားကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ တိုက်ပွဲ

တွင် အကြမ်းဖက်စစ်ကောင်စီဘက်က ၂၀ ကျော် သေဆုံးပြီး ဖမ်းဆီးရမိခဲ့သည့် အကြမ်း ဖက်စစ်ကောင်စီ တပ်သားများကို ဆေးကုသမှုပေးပြီး ကောင်း မွန်စွာ ထိန်း သိမ်း ထားကြောင်း သတင်း ထုတ်ပြန်ခဲ့ ခြင်း ဖြစ်သည်။

<https://bit.ly/3AkiVhT>

Interim Local Administration Central Committee (ILACC)

ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးပြုလုပ်

(၁၃) တော်လှန်ရေးအရှိန် ပိုအားကောင်းလာသည့်အတွက် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေး၊ အုပ်ချုပ်ရေးနှင့် သံတမန်ရေး ကိစ္စများ ကျဆုံးမှုများစွာနှင့် ကြုံတွေ့နေရပြီ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်း ခိုင်သန်းက ဇွန် ၃၀ တွင်ပြုလုပ်သည့် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးတွင် ပြောကြားခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ထိတွေ့ဆက်ဆံ ရသမျှ မဟာမိတ်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးကြရ မည် ဖြစ်ပြီး လက်ရှိစိုးမိုးထိန်းချုပ်နယ်မြေများအပြင် စိုးမိုး ထိန်းချုပ်နယ်မြေများထပ်မံရရှိစေရေးအတွက်ပါ ပိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း ပြော ကြားသည်။

<https://bit.ly/3Aub4yt>